

ONE CHAMPIONSHIP သီးသန့်တည်ရှိမှု မူဝါဒ

Group One Holding Pte. Ltd (ONE CHAMPIONSHIP) သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်ကို လေးစား ကာကွယ်ပေးရန် ကတိကဝတ်ပြုထားပါသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

“**အကောင့်**” ONE CHAMPIONSHIP ဝတ်ဆိုင်၏ သုံးစွဲသူ သို့မဟုတ် လာရောက်ကြည့်ရှုသူတစ်ဦးက လိုအပ်သည့်ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ONE CHAMPIONSHIP သို့ ပေးအပ်၍ စာရင်းသွင်းသည့်အခါ ထုတ်ပေးသည့် သီးသန့်ဖြစ်သောမှတ်တမ်းကို ဆိုလိုသည်။

“**စာချုပ်**” ဆိုသည်မှာ ONE CHAMPIONSHIP ဖောက်သည်စည်းကမ်းသတ်မှတ်ချက်များ၏အချက် 11 တွင်ဖော်ပြထားသည့် လုပ်ငန်းစဉ်နှင့်အညီ ONE CHAMPIONSHIP ၏ အော်ဒါ လက်ခံမှုနောက်တွင်ပါရှိသော ONE CHAMPIONSHIP ပလက်ဖောင်းပေါ် ကုန်ပစ္စည်း(များ)ကို စည်းကမ်းသတ်မှတ်ချက်များနှင့်ညီညွတ်စွာ သင်မှ မှာယူထားရှိခြင်းကိုရည်ညွှန်းသည်။

“**ဖောက်သည်**” ONE CHAMPIONSHIP ၏ဝတ်ဆိုင်ပေါ်တွင် လက်ခံထားသည့်အော်ဒါ(များ)ကို မှာယူထားရှိသည့်မည်သည့် လူပုဂ္ဂိုလ်ကိုမဆိုဖြစ်သည်။

“**အော်ဒါ**” ဆိုသည်မှာ ကျွန်ုပ်တို့၏ အက်ပ် သို့မဟုတ် ဝတ်ဆိုင်မှ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူရန်အတွက် အက်ပ် သို့မဟုတ် ဝတ်ဆိုင်ပေါ်တွင် သင်မှတင်သွင်းသည့်အော်ဒါကို ရည်ညွှန်းသည်။

“**ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ**” လူတစ်ဦးတစ်ယောက်၏မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားကို သိသာထင်ရှားစေမည့် မည်သည့် သတင်းအချက်အလက်ဖြစ်စေ၊ ထိုသတင်းအချက်အလက်ကို ကိုင်ဆောင်ထားသည့်အဖွဲ့အစည်းမှ အကျိုးအကြောင်း ဆီလျော်စွာတိုက်ရိုက်ရှာဖွေစုံစမ်းနိုင်မည့် မည်သည့်သတင်းအချက်အလက်ဖြစ်စေ၊ သို့မဟုတ် အခြားသတင်းအချက်အလက်များနှင့်အတူ ထားရှိသည့်အခါ လူတစ်ဦးတစ်ယောက်အား သေချာစွာနှင့် တိုက်ရိုက်အားဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် မည်သည့်သတင်းအချက်အလက်ဖြစ်စေကို ရည်ညွှန်းသည်။

“**လုပ်ဆောင်ခြင်း**” ဆိုသည်မှာ အချက်အလက် ကောက်ယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖွဲ့စည်းခြင်း၊ သိုလှောင်ခြင်း၊ ပြင်ဆင်ခြင်း၊ သို့မဟုတ် ပြုပြင်မွမ်းမံခြင်း၊ ပြန်လည်ရယူခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ အသုံးပြုခြင်း၊ စုစည်းခြင်း၊ ပိတ်ဆိုခြင်း၊ ဖျက်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ကို ရည်ညွှန်းသည်။

“**ကုန်ပစ္စည်း**” ဆိုသည်မှာ အဆိုပါဝတ်ဆိုင်မှတစ်ဆင့် ဖောက်သည်ထံသို့ ရောင်းချရန် ရရှိနိုင်သော ကုန်ပစ္စည်းတစ်ခုကို

“**ဝန်ဆောင်မှု(များ)**” ဆိုသည်မှာ ဝတ်ဆိုင်မှတစ်ဆင့် ONE CHAMPIONSHIP မှပေးအပ်သော ဝန်ဆောင်မှုများကို ရည်ညွှန်းသည်။

“**သုံးစွဲသူများ**” ဆိုသည်မှာ ဖောက်သည်တစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အကောင့်ကိုပိုင်ဆိုင်သူကို ရည်ညွှန်းသည်။

“**ဧည့်သည်များ**” ဆိုသည်မှာ အကောင်အထည်ဖော်ပြုလုပ်ပုံ သို့မဟုတ် လော့ဂ်အင်မဝင်ပဲ ONE CHAMPIONSHIP ဝတ်ဆိုင်သို့ ဝင်ရောက်အသုံးပြုသူမည်သူကိုမဆို ရည်ညွှန်းသည်။

“**ဝတ်ဆိုင်**” ဆိုသည်မှာ ONE CHAMPIONSHIP အတွက် အောက်ပါ URL-<https://shop.onefc.com> ဖြင့် ပိုင်ဆိုင်၊ တည်ဆောက်၊ လည်ပတ်နေသည့်ဝတ်ဆိုင်ကို ရည်ညွှန်းသည်။

မူဝါဒထုတ်ပြန်ချက်-

ဤမူဝါဒအသိပေးချက်က ONE Championship ၏မူဝါဒအလေ့အထများ(“**သီးသန့်တည်ရှိမှုမူဝါဒ**”) ကို ထုတ်ဖော်ပြောဆိုပြီး ONE Championship တစ်ဦးတည်း၏ ဝတ်ဆိုင်သို့မဟုတ်အက်ပ်ပေါ်တွင် ကောက်ခံသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များအတွက်သာ အကျိုးဝင်ပါသည်။ သီးသန့်တည်ရှိမှုမူဝါဒက ဤဝတ်ဆိုင် သို့မဟုတ် အက်ပ်ကိုသုံးစွဲနေစဉ် သင်ပေးသည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ONE CHAMPIONSHIP မှ မည်သို့အသုံးပြုသည်၊ မည်သို့ကာကွယ်ပေးသည်ကို ရှင်းလင်းဖော်ပြ၍ ONE CHAMPIONSHIP ၏ဝတ်ဆိုင် နှင့် အက်ပ်သို့ ဝင်ရောက်သူဧည့်သည်များအား ကောက်ခံသည့်ဒေတာနှင့်ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားပြီး ပြည့်စုံသော ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များနှင့် ၎င်းတို့ကို သို့လှောင်၊ အသုံးပြု၍ ဖြန့်ဖြူးသည့်နည်းလမ်းများကို ပံ့ပိုးပေးသည်။ ONE CHAMPIONSHIP သည် သုံးစွဲသူများ၏ သီးသန့်ဖြစ်တည်မှုကို တန်ဖိုးထားပါသည်။ ONE CHAMPIONSHIP ၏ဝတ်ဆိုင် နှင့် အက်ပ်ကို အသုံးမပြုမီ ဤ သီးသန့်တည်ရှိမှုမူဝါဒကို ဖတ်ရှုရန်ကျွန်ုပ်တို့အကြံပြုလိုပါသည်။

ကောက်ယူသည့်သတင်းအချက်အလက်များ-

ONE CHAMPIONSHIP အကောင့်ဖြင့် ဆိုင်းအပ်လုပ်သည့်အခါ သို့မဟုတ် ထိုဝတ်ဆိုင်မှတစ်ဆင့် အခြားနည်းလမ်းဖြင့် အော်ဒါတစ်ခုပြုလုပ်သည့်အခါ၊ ကျွန်ုပ်တို့ကောက်ခံနိုင်သည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များတွက် အောက်ပါတို့ပါဝင်နိုင်ပါသည်-

- အမည်
- ဖုန်းနံပါတ်
- အီးမေးလိပ်စာ
- ပို့ဆောင်ရမည့်/ငွေတောင်းခံသည့်လိပ်စာ
- ငွေပေးချေမှုအသေးစိတ်အချက်များ(အချက်အလက်ကွယ်ဝှက်မှုနည်းပညာအပေါ်မူတည်နိုင်သည်)

လုပ်ဆောင်ခြင်း၏ရည်ရွယ်ချက်-

ONE CHAMPIONSHIP သည် ကျွန်ုပ်တို့အတွက် မရှိမဖြစ်လိုအပ်သည့်အခါနှင့် ကျွန်ုပ်တို့၏စာချုပ်နှင့် လုပ်ငန်းလုပ်ဆောင်မှုများကိုအတွက် သင့်လျော်သည့်အခါမှသာ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို

ကောက်ခံသည်ဖြစ်ရာ ယင်းမှာ သင့်အား အကောင်းဆုံးအတွေ့အကြုံနှင့် ဝန်ဆောင်မှုပေးစွမ်းနိုင်ရန်ဖြစ်ပါသည်။ ONE CHAMPIONSHIP သည် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို အောက်ဖော်ပြပါရည်ရွယ်ချက်များအတွက်သာ ကောက်ယူ၍ အသုံးပြုပါမည်ဟု ကတိပြုပါသည်-

- ကုန်ပစ္စည်း ပို့ဆောင်မှု အတွက်
- သင့်အားပေးထားသည့် ပို့ဆောင်မှုအပ်ဒိတ်များအတွက်
- ဝယ်ယူထောက်ပံ့ရေးအတွက်
- သင့်လျော်သောသတင်းအချက်အလက်ပံ့ပိုးမှုအတွက်
- အော်ဒါလုပ်ဆောင်မှုအတွက်
- ကျွန်ုပ်တို့နှင့်အတူရှိသော သင်၏ONE CHAMPIONSHIP အကောင့်ကိုစီမံရန်
- ONE CHAMPIONSHIP ဝဘ်ဆိုဒ်/အက်ပ်မှ ဒေတာဒေါင်းလုဒ်ချခြင်းကို စစ်ဆေးရန်
- ပိုမိုကောင်းမွန်သောသုံးစွဲသူအတွေ့အကြုံပေးနိုင်ဖို့ စိတ်ကြိုက်ပြုလုပ်ခြင်းရည်ရွယ်ချက်အတွက်
 ဝဘ်ဆိုဒ်/အပလီကေးရှင်းအသွင်အပြင်နှင့်/သို့မဟုတ် ဒီဇိုင်းကို
 စိတ်ကြိုက်ဖန်တီးရန်/တိုးမြှင့်ရန်/ပြုပြင်မွမ်းမံရန်
- ကျွန်ုပ်တို့၏သုံးစွဲသူများနှင့် ဧည့်သည်များကို ခွဲခြားဖော်ထုတ်ရန်နှင့် ၎င်းတို့၏အသက်အပိုင်းအခြားများကို သုတေသနပြုစုရန်
- ကျွန်ုပ်တို့၏ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍၊ ကျွန်ုပ်တို့ထံမှ သင်တောင်းဆိုထားသော သို့မဟုတ် သင်အသုံးဝင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ထင်သော ဤသတင်းအချက်အလက်ပံ့ပိုးပေးခြင်းနှင့် သင်၏စိတ်ပါဝင်စားမှုများနှင့်သုံးစွဲမှုတို့အပေါ်အခြေခံသည့်သတင်းအချက်အလက်များကို ကျွန်ုပ်တို့မှပေးပို့ခြင်းအား လက်ခံ၍ ကန့်ကွက်လိုခြင်းမရှိပါက။

လုပ်ဆောင်ခြင်း၏ပမာဏနှင့် နည်းစနစ်နှင့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုမှု-
တရားဥပဒေအရဖြစ်စေ၊ အထက်ဖော်ပြပါရည်ရွယ်ချက်အတွက်သင့်လျော်သည့်အလျောက်ဖြစ်စေ ကျွန်ုပ်တို့အတွက်လိုအပ်နေသမျှ-

- ONE CHAMPIONSHIP အက်ပ် သို့မဟုတ် ဝဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုခြင်းက သင်၏ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို ပံ့ပိုးပေးရန်မလိုအပ်ပါ။အက်ပ်ပေါ်တွင် ဖော်ပြထားသည့်လုပ်ငန်းစဉ်ကိုသုံးလျက်ONE CHAMPIONSHIPနှင့်အတူ အကောင့်တစ်ခု စာရင်းသွင်းဖန်တီးခဲ့ခြင်းမရှိခဲ့လျှင်၊ သင်သည် အမည်မသိအဖြစ်ဆက်လက်ရှိနေနိုင်ပြီး ကျွန်ုပ်တို့မှ သင့်အား ခွဲခြားဖော်ထုတ်နိုင်မည်မဟုတ်ပါ။
- ONE CHAMPIONSHIPသည် သင်၏အော်ဒါ၊ ငွေပေးချေမှုများနှင့် ပို့ဆောင်မှုတို့ကို လုပ်ဆောင်ရန်အတွက်၊ ကျွန်ုပ်တို့၏ပြင်ပအဖွဲ့အစည်းမှ သယ်ယူပို့ဆောင်ရေးပါတနာများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းမှ ငွေပေးချေမှုပါတနာများထံသို့ လိုအပ်သလို သင့်တော်သောသတင်းအချက်အလက်

ကမ်းလှမ်းရမည့်အခြေအနေမှအပ၊ သင်၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ရောင်းချခြင်း၊ မျှဝေခြင်း သို့မဟုတ် အရောင်းအဝယ်ပြုခြင်းတို့ လုပ်လိမ့်မည်မဟုတ်ပါ။ ယင်းတွင် အမည်၊ ဘဏ်အကောင့်/ခရက်ဒစ်ကဒ်/ဒက်ဘစ်ကဒ်၊ ပို့ဆောင်ရန်လိပ်စာနှင့် အခြားအော်ဒါနှင့်သက်ဆိုင်သော အချက်အလက်များစသည်တို့ ကန့်သတ်ထားခြင်းမရှိသော်လည်း၊ ပါဝင်နိုင်သည်။ လုပ်ဆောင်သည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များလျှို့ဝှက်ထားနိုင်မှု၊ သမာဓိရှိမှု၊ ရရှိနိုင်မှု၊ ခွင့်ပြုထားခြင်းမရှိသော ရည်ရွယ်ချက်များအတွက် ၎င်းကိုအသုံးပြုခြင်းကို ကာကွယ်ရန်နှင့် ယေဘုယျအားဖြင့် ဒေတာသီးသန့်ဖြစ်တည်မှုနှင့် ကာကွယ်မှုဆိုင်ရာ တရားဝင်သတ်မှတ်ချက်များကို လိုက်နာခြင်းစသည်တို့ကို အာမခံနိုင်ရန်အတွက် ONE CHAMPIONSHIP ၏ တတိယပါတီ သယ်ယူပို့ဆောင်ရေးပါတနာများ တတိယပါတီ ငွေပေးချေမှုပါတနာများအား သင့်တော်သော ပြင်ပကုမ္ပဏီသို့မဟုတ် တဆင့်ခံကန်ထရိုက်တာများမှ သုံးစွဲသူ/ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ လုပ်ဆောင်မှုအား ကာကွယ်ပေးထားသည်။

- ဈေးကွက်ရှာဖွေရေးနှင့်သို့မဟုတ် အရောင်းမြှင့်တင်ရေးပစ္စည်းများကိုလည်း ကျွန်ုပ်တို့မှ ပေးပို့နိုင်ပြီး သင်မှ အချိန်မရွေး စာရင်းမှဖျက်နိုင်ပါသည်။
- အွန်လိုင်းမှ ကောက်ယူထားသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ကျွန်ုပ်တို့၏ ကော်ပိုရိတ်အဖွဲ့အတွင်း ရုံးတွင်းအသုံးပြုရန်အတွက်သာ ထုတ်ဖော်မည်ဖြစ်ကာ အထက်ပါရည်ရွယ်ချက်များနှင့်အညီ လိုအပ်မနိုင်မည့် သင့်တော်သော ဒေတာမျှဝေမှုသဘောတူညီချက် အကောင်အထည်ဖော်မှုအပေါ်မူတည်နိုင်ပါသည်။

ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ ထိန်းသိမ်းထားရှိခြင်းနှင့် ရှင်းလင်းပစ်ခြင်း-

- သင်၏အော်ဒါများနှင့်သက်ဆိုင်သော သတင်းအချက်အလက်မှာ ကျွန်ုပ်တို့ထံတွင် သိမ်းဆည်းထားမည် ဖြစ်ကာ၊ လုံခြုံရေးဆိုင်ရာ အကြောင်းရင်းများအတွက် ကျွန်ုပ်တို့မှ တိုက်ရိုက် ပြန်လည်ရယူနိုင်မည် မဟုတ်ပါ။ သို့ရာတွင်၊ ဤအကောင့်သာမက အခြားအကောင့်များနှင့်သက်ဆိုင်သော/ဈေးကွက်ရှာဖွေရေး/ အရောင်းမြှင့်တင်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ဝတ်ဆိုင်ပေါ်ရှိ သင်၏အကောင့်ထဲသို့ လော့ဂ်အင်ဝင်ရောက်ခြင်းအားဖြင့် အသုံးပြုကောင်းပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူ/ဖောက်သည်များ၏အခွင့်အရေးများနှင့်တာဝန်-

- သုံးစွဲသူ/ဖောက်သည်များသည် ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သော ဝင်ရောက်သုံးစွဲခွင့်ဒေတာကို လျှို့ဝှက်ထားရှိစွာ သဘောထားရန်နှင့် ခွင့်ပြုချက်မရသော ပြင်ပအဖွဲ့အစည်းများထံသို့ ပေးအပ်ခြင်းမပြုရန်တာဝန်ယူသည်။ ကျွန်ုပ်တို့၏အပြုအမူများကြောင့်ဖြစ်ရသည့် အလွဲသုံးစားပြုခြင်း

မှလွဲ၍ စကားဝှက်များကို အလွဲသုံးစားပြုခြင်းမှာ ONE CHAMPIONSHIP တွင် ဥပဒေအရ တာဝန်မရှိနိုင်ကြောင်းကို ဖောက်သည်များက လက်ခံ၍ သဘောတူပါသည်။

- သုံးစွဲသူ/ဖောက်သည်များသည် သူ သို့မဟုတ် သူမ၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ဆက်လက်လုပ်ဆောင်ခြင်းအား သဘောတူချက်မပေးပဲ ထိန်ချိန်ထားရန်သို့မဟုတ် ကန့်ကွက်ရန် အခွင့်အရေးရှိသည်။ အဆိုပါ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များလုပ်ဆောင်ရန် သဘောတူချက် ထိန်ချိန်ထားခြင်း သို့မဟုတ် ကန့်ကွက်ခြင်း၏အကျိုးဆက်ကြောင့် ONE CHAMPIONSHIP မှ ယင်း၏ဝန်ဆောင်မှုများကို အပြည့်အဝမပေးအပ်နိုင်ခြင်းဖြစ်နိုင်သည်။
- သုံးစွဲသူ/ဖောက်သည်များသည် မိမိတို့၏အကောင့်အတွင်းသို့ လော့ဂ်အင်ဝင်ရောက်ခြင်းဖြင့် ONE CHAMPIONSHIP သို့ပေးအပ်ထားပြီးဖြစ်သော ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ကြည့်ရှုရန်၊ ပြင်ဆင်မွမ်းမံရန် သို့မဟုတ် ဖျက်ပစ်ရန်အခွင့်အရေးရှိပါသည်။
- ONE CHAMPIONSHIP မှ လုပ်ဆောင်သည့် သူ သို့မဟုတ် သူမတို့၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ရပ်ဆိုင်းရန်၊ ရုပ်သိမ်းရန် သို့မဟုတ် ပိတ်ဆို့၊ ဖယ်ရှား သို့မဟုတ် ဖျက်ဆီးပစ်ရန် သုံးစွဲသူ/ဖောက်သည်များတွင် အခွင့်အရေးရှိသည်။
- သုံးစွဲသူ/ဖောက်သည်များသည် အောက်တွင်ညွှန်ပြထားသော ဆက်သွယ်ရန်အချက်အလက်များမှတစ်ဆင့် အထက်ပါအခွင့်အရေးများကို ကျင့်သုံးနိုင်သည်။

ONE CHAMPIONSHIP ၏တာဝန်-

ONE CHAMPIONSHIP သည် သုံးစွဲသူများ/ညွှန်သည်များ၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ကာကွယ်ရေးအတွက် ကျိုးကြောင်းဆီလျော်မှုရှိ၍ သင့်တော်သော အဖွဲ့အစည်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးအစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်ပါမည်။ ထိုအကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် လုံခြုံရေးအစီအမံများမှာ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ၏ ရရှိနိုင်မှု၊ သမာဓိရှိမှု၊ လျှို့ဝှက်ထားနိုင်မှုတို့ကို မည်သည့် မတော်တဆဖြစ်စေ၊ တရားမဝင်ဖျက်ဆီးမှု၊ ပြောင်းလဲမှု၊ ဖော်ထုတ်မှုဖြစ်စေ၊ အခြားမည်သည့် တရားမဝင်လုပ်ဆောင်မှုများဖြစ်စေတို့မဖြစ်စေရန် ထိန်းသိမ်းသည်ကို ONE CHAMPIONSHIP မှအာမခံပေးပါမည်။

သင့်ထံမှကောက်ယူသော သတင်းအချက်အလက်အားလုံးကို လုံခြုံစိတ်ချစွာသိုလှောင်ထားကြောင်းကို သေချာစွာအာမခံပေးနိုင်ရန် ONE CHAMPIONSHIP မှ ကြိုးစားဆောင်ရွက်သွားပါမည်။ သင်၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ကျွန်ုပ်တို့မှ အောက်ပါတို့အားဖြင့် ကာကွယ်ပေးပါမည်။

- သင်၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို လုံးဝလုံးလိုအပ်သည်မှလွဲ၍ ပြင်ပအဖွဲ့အစည်းများ ဝင်ရောက်အသုံးပြုခြင်းမှ ကန့်သတ်ထားရှိမည်။ ထို့အပြင်
- သင်၏ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များအား အထက်ပါရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သည့်အချက်ထက်ပို၍ ထိန်းသိမ်းထားခြင်းမရှိစေရန်
- ငွေပေးချေမှုနှင့်သက်ဆိုင်သော ဒေတာအားလုံးကို ကျွန်ုပ်တို့၏ ပြင်ပအဖွဲ့အစည်းငွေပေးချေမှုပါတနာများ၏ မူဝါဒများအတိုင်း လျှို့ဝှက်ဖုံးကွယ်ထားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ သီးသန့်တည်ရှိမှုမူဝါဒသည် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ၏ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာတည်ဆဲဥပဒေများကိုလိုက်နာ၍ စက်မှုလုပ်ငန်း၏ အကောင်းဆုံးအလေ့အထများကို ကိုယ်စားပြုပါသည်။

ခြွင်းချက်များ-

ONE CHAMPIONSHIP သည် ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးကို စိုးမိုးသည့် သက်ဆိုင်ရာဥပဒေများကို လိုက်နာရန် ကြိုးစားအားထုတ်သွားမည်ဟု ကတိသစ္စာပြုထားပါသည်။ သို့သော်လည်း၊ သာမန်မဟုတ်သော အခြေအနေများတွင်မူ၊ ONE CHAMPIONSHIP အား ဥပဒေအရ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များထုတ်ဖော်ရန်လိုအပ်လာခဲ့လျှင်၊ အထူးသဖြင့်၊ ထိုထုတ်ဖော်ချက်မှာ အသက်အန္တရာယ် သို့မဟုတ် ကျန်းမာရေးကို ခြိမ်းခြောက်မှုအား တားဆီးကာကွယ်ရန် မရှိမဖြစ်လိုအပ်ပါက၊ သို့မဟုတ် အခြားတရားဥပဒေစိုးမိုးရေးရည်ရွယ်ချက်များအရဖြစ်ပါက၊ ထုတ်ဖော်ပြောဆိုမည်ဖြစ်ပါသည်။

ကွန်ပျူတာဒေတာ-

ဝဘ်ဆိုဒ်ကို အသုံးပြုသည့်အခါ၊ IP လိပ်စာ၊ ဘရောက်ဇာအမျိုးအစား၊ ရည်ညွှန်းသည့်ဆိုဒ် သို့မဟုတ် စာမျက်နှာ၊ ဝဘ်ဆိုဒ်အတွင်း သွားရောက်ထားသည့် စာမျက်နှာများ၊ ဝင်ရောက်သည့်အချိန်နှင့် နေ့ရက်များ၊ သို့မဟုတ် စက်လည်ပတ်မှုစနစ် စသည့် ကန့်သတ်ထားခြင်းမရှိသော်လည်း၊ ONE CHAMPIONSHIP ၏ ဆာဗာများက သင့်ဘရောက်ဇာပေးပို့သည့်အချက်အလက်များကို အလိုအလျောက် မှတ်တမ်းတင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်နှင့် ဝန်ဆောင်မှုများနှင့် ကျွန်ုပ်တို့ပေးအပ်သည့်အတွေ့အကြုံများကို စိတ်ကြိုက်ဖန်တီးရန် နှင့်/သို့မဟုတ် တိုးတက်ကောင်းမွန်လာစေရန်ကူညီဖို့အတွက် ဤအချက်အလက်များအား ကောက်ယူခြင်းဖြစ်ပြီး အခြားမည်သည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များနှင့် ဆက်စပ်လျက် သို့မဟုတ် တွဲဖက်လျက် အသုံးပြုမည်မဟုတ်ပါ။

ONE CHAMPIONSHIP သည် Google Analytics အင်္ဂါရပ်များဖြစ်သည့် Display ကြော်ငြာခြင်း အပါအဝင်၊ အောက်ပါတို့ပါဝင်နိုင်သော်လည်း ကန့်သတ်ထားခြင်းမရှိပါ- ပြန်လည်ဈေးကွက်ရှာဖွေခြင်း၊ Google Display ကွန်ရက် ထင်မြင်ချက်အစီရင်ခံခြင်း၊ DoubleClick Campaign Manager ပေါင်းစပ်ခြင်းနှင့် Google Analytics အသက်အပိုင်းအခြားနှင့်

စိတ်ဝင်စားမှုအစီရင်ခံခြင်း။ သို့ရာတွင်၊ Google Ads ဆက်တင်များကို သင်အသုံးပြုနိုင်ပြီး (https://www.google.com/settings/ads)၊ Display ကြော်ငြာခြင်းအတွက် Google Analytics ကိုမသုံးရန်ရွေးနိုင်ပြီး Google Display ကွန်ရက်ကြော်ငြာများကိုလည်း စိတ်ကြိုက်ဖန်တီးနိုင်သည်။

ထို့အပြင်၊ ONE CHAMPIONSHIP သည် အွန်လိုင်းမှကြော်ငြာရန် Google Analytics ဖြင့် ပြန်လည်ဈေးကွက်ရှာဖွေခြင်းကိုအသုံးပြုရန်ရွေးချယ်နိုင်သည်။ Google အပါအဝင် တတိယပါတီရောင်းချသူများသည် အင်တာနက်တစ်ခုရှိ ဝတ်ဆိုင်များပေါ်တွင် ONE CHAMPIONSHIP ကြော်ငြာများကို ပြသကောင်းပြသထားနိုင်သည်။ ONE CHAMPIONSHIP နှင့်တတိယပါတီရောင်းချသူများတွင် Google လည်းပါဝင်နိုင်ပြီး၊ ONE CHAMPIONSHIP သို့ရောက်ရှိသူများ၏ယခင်ကလာရောက်မှုကိုအခြေခံ၍ ပထမပါတီကွတ်ကီများ (Google Analytics ကွတ်ကီများကဲ့သို့သော) နှင့်တတိယပါတီကွတ်ကီများ (DoubleClick ကွတ်ကီများကဲ့သို့သော) ကို အသိပေးရန်၊ ပိုမိုကောင်းမွန်စေရန်နှင့် ကြော်ငြာများတင်ဆက်ရန်အတွက် အတူတကွအသုံးပြုသည်။ ထို့အပြင် ကြော်ငြာထင်မြင်ချက်များ၊ ကြော်ငြာဝန်ဆောင်မှုများအတွက် အခြားအသုံးပြုမှုများနှင့် အဆိုပါကြော်ငြာထင်မြင်ချက်များနှင့် ကြော်ငြာဝန်ဆောင်မှုတို့၏အပြန်အလှန်တုန့်ပြန်မှုများမှာ ONE CHAMPIONSHIP သို့လာရောက်မှုများနှင့်မည်သို့ပတ်သက်သည်ကို အစီရင်ခံသည်။

ကျွန်ုပ်တို့၏ ဝတ်ဆိုင်နှင့် ဝန်ဆောင်မှုများတိုးတက်ကောင်းမွန်လာစေရန်အတွက် ONE CHAMPIONSHIP သည် "ကွတ်ကီ" များကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ထည့်သွင်းခြင်းပြုလုပ်နိုင်သည်။ "ကွတ်ကီ" ဆိုသည်မှာ ကျွန်ုပ်တို့ဝတ်ဆိုင်ထဲတွင် သင်၏လှုပ်ရှားမှုများကို ခြေရာခံလိုက်ကြည့်ရန်အတွက် သင်၏ဝတ်ဘရောက်ဇာ သို့မဟုတ် မိုဘိုင်းစက်ကိရိယာထဲတွင် ထားရှိသော ဖိုင်ဖြစ်သည်။ သို့ရာတွင် သင်၏ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်ကိရိယာသို့ ပရိုဂရမ်များလည်ပတ်ရန် သို့မဟုတ် ဗိုင်းရပ်များပို့ရန်အတွက် ယင်းကို အသုံးမပြုပါ။ သင်၏ဘရောက်ဇာဆက်တင်များကိုပြုပြင်မွမ်းမံခြင်းဖြင့် ကွတ်ကီများကို ခွင့်ပြု သို့မဟုတ် ငြင်းပယ်နိုင်ပါသည်။ ကွတ်ကီများအသုံးပြုမှုကို သင်ငြင်းပယ်ရန်ရွေးချယ်သည့်အခါ ဝတ်ဆိုင်ထဲရှိ အချို့သော လုပ်ဆောင်နိုင်မှုများကိုလည်း ပိတ်ထားနိုင်ပါသည်။

စုံစမ်းမေးမြန်းမှုများ-

သင့်တွင် အခြားမေးမြန်းစရာများ သို့မဟုတ် စိုးရိမ်စရာများရှိပါက၊ shop@support.onefc.com တွင် ကျွန်ုပ်တို့အားဆက်သွယ်နိုင်ပါသည်။

အသိအမှတ်ပြုခြင်း-

ဤသီးသန့်တည်ရှိမှုမူဝါဒကို လက်ခံခြင်းအားဖြင့် ONE CHAMPIONSHIP ၌ ဤသီးသန့်တည်ရှိမှုမူဝါဒကို အချိန်မရွေးပြုပြင်မွမ်းမံရန်နှင့် ပြောင်းလဲရန်အခွင့်အရေးရှိသည်ကို သင်လက်ခံပါသည်။ ဤမူဝါဒအား အပြောင်းအလဲတစ်ခုခုပြုလုပ်ခဲ့ပါက ဝတ်ဆိုင်ပေါ်တွင် ချက်ချင်းပြသမည်ဖြစ်ကြောင်း သေချာစေရန် ကျွန်ုပ်တို့ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤသီးသန့်တည်ရှိမှုမူဝါဒကို လက်ခံခြင်းအားဖြင့်၊ ထို့အပြင် သင်မှပံ့ပိုးထားသည့်သတင်းအချက်အလက်အားလုံးမှာ မှန်ကန်တိကျ၍ နောက်ဆုံးအခြေအနေဖြစ်ကြောင်းနှင့် အပြောင်းအလဲရှိပါက ကျွန်ုပ်တို့အား အသိပေးမည်ဖြစ်ကာ၊ သင်၏ ONE CHAMPIONSHIP အကောင့်ကို ဝင်ရောက်အသုံးပြုခြင်းအားဖြင့် လက်ခံသိရှိပါသည်။

ထိုနည်းတူပင် သင်သည်လည်း ဤသီးသန့်တည်ရှိမှုမူဝါဒကို ဖတ်ရှုပြီးဖြစ်ကာ၊ ယင်းတွင်ပါဝင်သည့် အကြောင်းအရာများကိုနားလည်၍ အထက်တွင်ဖော်ပြထားသည့် ရည်ရွယ်ချက်များနှင့်အညီ သင်၏ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုလုပ်ဆောင်ခြင်းအား သဘောတူခွင့်ပြုပါသည်။ ဤသီးသန့်တည်ရှိမှုမူဝါဒကို လက်ခံခြင်းအားဖြင့်၊ သင်၏ခွင့်ပြုချက်က ကိုယ်ရေးကိုယ်တာဒေတာများ တရားဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း အတွက် အခြားစံနှုန်းများတည်ရှိနေမှုကို ဟန့်တားပိတ်ပင်ခြင်းမရှိကြောင်းနှင့်၊ အခြား တည်ဆဲဥပဒေများနှင့်တွဲဘက်၍ နိုင်ငံ၏သက်ဆိုင်ရာ သီးသန့်တည်ရှိမှုဥပဒေများအောက်ရှိ ကျွန်ုပ်၏ အခွင့်အရေးတစ်ခုကိုမှ လက်လွှတ်ခြင်း မရှိကြောင်း သဘောတူညီပါသည်။